




Azah gigu gei!

အာစောငါပိလိမ့်




Lhepre li abi lahzu rayah so,
azah lahzu gei!

လယ်ကန်သင်းထဲမှာ ဥလေးတွေ တွေ့တယ်၊
ဘာ ဥ လေးတွေပါလိမ့်။




Bahlahzu lilah bahdahdi lamaY
gahsah la, azah dahdi
lahmaY gei!

အဲဒီဥ လေးတွေကနေ အကောင်လေးတွေပေါက်လာတယ်။
ဘာကောင်လေးတွေပါလိမ့်။




Bahdahdi lahmaY yah bahgeru
hahdzu bahlahmaw hahle shaw,
azah dahdi gei!

အကောင်လေးတွေက ခေါင်းကြီးကြီး
အမြီးရှည်ရှည်လေးတွေနဲ့။ ဘာကောင်လေးတွေပါလိမ့်။



Alulaw bahci bahguh sah la, azah
gigu gei!


နောက်တော့ ခြေတွေ လက်တွေထပ် ထွက်လာပါတယ်။
ဘာကောင်လေးတွေပါလိမ့်။



Ha giguyah su xuo gahkyi taw do,
azah gigu dia!


အဲဒီအကောင်လေးတွေက ရေလည်းကူးတတ်ကြတယ်။
ဘာကောင်လေးတွေပါလိမ့်။






Ccahrao lojahdaw bahlahmaw
lahmaY luo dahdi, azah gigu li
zo dia!

ရက်နည်းနည်းကြာလာတော့ အမြီးလေးတွေ တိုပြီးဝင်သွားတယ်။
ဘာကောင်နဲ့ တူလာပါလိမ့်။



Bahlahmaw xuo gahdzerahdi,
dahgyolaw gejahdaw gahso loja
so.

သုတို့အမြီးတွေ လုံးဝမရှိတော့ဘူး။
ကုန်းပေါ်ကိုတက်ပြီး ခုန်ဆွ ခုန်ဆွလည်းခုန်နေတယ်။



Ha gigu lama yah bahgi xuo
dzodze so.

အဲဒီ အကောင်လေးတွေက ပိုးကောင်လေးတွေကိုလည်း
ဖမ်းစားကြတယ်။




Bi awuo “graw graw... graw graw”
dah kukru dah kujahdaw dzo
mahyo di so.

သုတို့အားလုံး အံ့အင် အံ့အင် သံပြိုင်အော်ပြီး မိုးကိုခေါ်နေပြီ။



Dzo grudahli pahli lamayah brishi
brifaw bahmawsu ruhloja di so.

မိုးတွေရွာတော့ ဖားလေးတွေ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေကြပြီပေါ့။



ကိုကာ့မျိုးနွယ်စု စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

